

第14課 大きな建物ですね

(2) もういちど聞きましょう。どこにあるか、場所を教えてくださいましたか。教えてもらったときは○、そうでないときは×を書きましょう。

နောက်တစ်ကြိမ် နားထောင်ကြရအောင်။ မည်သည့်နေရာတွင်ရှိသည်ကို ပြောပြပေးခဲ့ပါသလား။ ပြောပြပေးခဲ့ပါက ○၊ မပြောပြခဲ့ပါက × ကိုရေးကြရအောင်။

<p>1 14-01</p>	<p>2 14-02</p>	<p>3 14-03</p>
----------------	----------------	----------------

<p>4 14-04</p>	<p>5 14-05</p>	<p>6 14-06</p>
----------------	----------------	----------------

(3) ことばを確認して、もういちど聞きましょう。 14-01 ~ 14-06

စကားလုံးများကိုဖတ်ပြီး နောက်တစ်ကြိမ် နားထောင်ကြရအောင်။

あちら ဟိုးဘက် | 飲み物^の သောက်စရာ^{もの}

あっち ဟိုးမှာ (「あちら」) のカジュアルな^い 言い方^{かた} あちら ၏ ပေါ့ပေါ့ပါးပါးပြောသော အသုံးအနှုန်း)


ビル အဆောက်အဦ | 奥^{おく} အတွင်းပိုင်း

すみません တောင်းပန်ပါတယ် (「すみません」) の^い くだだけ^{かた} 言い方^{かた} すみません ၏ စကားပြောအသုံးအနှုန်း)

ちょっと、わからないですね သိပ်မသိလိုပါ

2 場所を聞きましょう。

နေရာကို မေးကြရအောင်။



(1) 会話を聞きましょう。 14-08 14-09 14-10
စကားပြောကိုနားထောင်ကြရအောင်။

(2) シャドーイングしましょう。 14-08 14-09 14-10
နောက်ကထက်ကြပ်မကွာလိုက်ဆိုကြရအောင်။

(3) (2) のイラストを見て、練習しましょう。
(2) ၏ ရုပ်ပုံကိုကြည့်ပြီး လေ့ကျင့်ကြရအောင်။

(4) 今いる建物の中で、いろいろな設備などの場所を聞きましょう。
ယခုရောက်နေသည့်အဆောက်အအုံအတွင်းရှိ အမျိုးမျိုးသောဝတ္ထုများ၏ နေရာကို မေးကြရအောင်။



2. ^{いま}今、^{かいさつ}改札の^{まえ}前にいます

Can-do 58


^{じぶん}自分のいる場所を、^{ばんしよ}電話で^{あいて}相手に^{つた}伝えることができる。

မိမိရှိနေသည့်နေရာကို တစ်ဖက်လူအား ဖုန်းဆက်အသိပေးခြင်းများ ပြုလုပ်နိုင်သည်။

1 ^{じゅんび}ことばの準備

စကားလုံးများကို ကြိုတင်လေ့လာခြင်း

^{いち}【位置 တည်နေရာ】



(1) ^え絵を見ながら^き聞きましょう。🔊 14-11

ရုပ်ပုံကိုကြည့်ရင်း နားထောင်ကြရအောင်။

(2) ^き聞いて^い言いましょう。🔊 14-11

နားထောင်ပြီးပြောကြရအောင်။

(3) ^き聞いて、^{えら}a-f から^{えら}選びましょう。🔊 14-12

နားထောင်ပြီး a-f ထဲမှ ရွေးကြရအောင်။

第14課 大きな建物ですね

2 ^{かいわ} ^き 会話を聞きましょう。
စကားပြောကို နားထောင်ကြရအောင်။

▶ ^{よにん} ^{ひと} ^ま ^あ 4人の人が、待ち合わせをしている相手と電話で話しています。
လူ ၄ ဦးသည် ချိန်းဆိုထားသည့်လူနှင့် ဖုန်းပြောနေသည်။



(1) ^{よにん} ^{いま} ^{でんわ} ^{えら} 4人は、今どこから電話していますか。a-d から選びましょう。
၎င်းတို့ ၄ ဦးသည် ယခု မည်သည့်နေရာမှ ဖုန်းဆက်နေကြသလဲ။ a-d ထဲမှ ရွေးကြရအောင်။


a. コンビニ




b. エスカレーター



c. 改札 ^{かいさつ}



d. インフォメーション



① イルマさん 🔊 14-13	② ピセツトさん 🔊 14-14	③ リリアンさん 🔊 14-15	④ チェさん 🔊 14-16

第14課 大きな建物ですね

(2) もういちど聞きましょう。🔊 14-13 ~ 🔊 14-16

4人は、今どこにいますか。(1)で選んだイラストの中に、人の絵を書き入れましょう。

နောက်တစ်ကြိမ် နားထောင်ကြရအောင်။ ၎င်းတို့ ၄ ဦးသည် ယခု မည်သည့်နေရာတွင်ရှိနေပါသလဲ။

(1)တွင် ရွေးချယ်ခဲ့သည့်ရုပ်ပုံထဲတွင် လူပုံကိုဆွဲကြရအောင်။



(3) ことばを確認して、もういちど聞きましょう。🔊 14-13 ~ 🔊 14-16

စကားလုံးများကိုဖတ်ပြီး နောက်တစ်ကြိမ် နားထောင်ကြရအောင်။

そっち ဟိုဘက် | すぐ ချက်ချင်း

わかった နားလည်ပြီ (「わかりました」のカジュアルな言い方 わかりました ၏ ပေါ့ပေါ့ပါးပါးပြောသော အသုံးအနှုန်း)

まっててください စောင့်နေပါ



かたち ちゅうもく 形に注目

(1) 音声を聞いて、_____にことばを書きましょう。🔊 14-17

အသံကိုနားထောင်၍ _____ တွင် စကားလုံးများကိုရေးကြရအောင်။

いま、_____にいますか?

改札の_____にいます。

コンビニの_____にいます。

インフォメーションの_____です。

エスカレーターの_____にいます。


📢 自分がいる場所を教えるとき、どう言っていましたか。➡ 文法ノート ②

မိမိရှိနေသည့်နေရာအား ပြောပြသည့်အခါ မည်သို့ပြောခဲ့ပါသလဲ။

(2) 形に注目して、会話をもういちど聞きましょう。🔊 14-13 ~ 🔊 14-16

သဒ္ဒါပုံစံကိုသတိပြုပြီး စကားပြောကို နောက်တစ်ကြိမ် နားထောင်ကြရအောင်။

- 3 ^{じぶん} ^{いま} ^{おし}
自分が今どこにいるか、教えてください。
မိမိသည် ယခု မည်သည့်နေရာတွင်ရှိနေသည်ဆိုသည်ကို ပြောပြကြရအောင်။



- (1) ^{かいわ} ^き
会話を聞きましょう。 (14-18) (14-19)
စကားပြောကို နားထောင်ကြရအောင်။
- (2) シャドーイングしましょう。 (14-18) (14-19)
နောက်ကထက်ကြပ်မကွာလိုက်ဆိုကြရအောင်။
- (3) 2 ^み ^{れんしゅう}
のイラストを見て、練習しましょう。
2 ၏ ရုပ်ပုံကိုကြည့်ပြီး လေ့ကျင့်ကြရအောင်။
- (4) ^{みぢか} ^{ばしょ} ^ま ^あ ^{せってい}
身近な場所で、だれかと待ち合わせをしているという設定で、ロールプレイをしましょう。
^{でんわ} ^{じぶん} ^{いま} ^{おし}
電話で、自分が今どこにいるか、教えてください。
မိမိပတ်ဝန်းကျင်ရှိနေရာတစ်ခုတွင် တစ်ယောက်ယောက်နှင့်ချိန်းဆိုထားသည့်ပုံစံဖြင့် Role-play လုပ်ကြရအောင်။
ဖုန်းဖြင့် မိမိမည်သည့်နေရာတွင် ရှိနေသည်ဆိုတာကို ပြောပြကြရအောင်။



3. ここは十 条 商店街です

Can-do 59


町のいろいろな場所を案内されたとき、相手に感想を伝えることができる。
မိမိအား မြို့၏နေရာအမျိုးမျိုးကို လိုက်ပြပေးသည့်အခါ တစ်ဖက်လူအား မိမိထင်မြင်ချက်များကို ပြောပြနိုင်သည်။

1 ことばの準備


စကားလုံးများကို ကြိုတင်လေ့လာခြင်း

【どんなところ? တယ်လိုနေရာလဲ】

a. 古い



b. 新しい




c. 大きい/大きな



d. 小さい/小さな



e. 高い



f. 低い



g. にぎやか(な)




h. 静か(な)




i. 広い




j. せまい



k. きれい(な)



l. きたない



(1) 絵を見ながら聞きましょう。 (14-20)

ရုပ်ပုံကိုကြည့်ရင်း နားထောင်ကြရအောင်။

(2) 聞いて言いましょう。 (14-20)

နားထောင်ပြီးပြောကြရအောင်။

(3) 聞いて、a-l から選びましょう。 (14-21)

နားထောင်ပြီး a-l ထဲမှ ရွေးကြရအောင်။

第 14 課 大きな建物ですね

2 2 かいわ 会話を聞きましょう。

စကားပြောကိုနားထောင်ကြရအောင်။

▶ 6 人の人が、町のいろいろな場所を案内してもらっています。
လူ ၆ ဦးအား မြို့ထဲမှ နေရာအမျိုးမျိုးကို လမ်းညွှန်ပြနေသည်။


(1) どこにいますか。ア-カから選びましょう。

မည်သည့်နေရာတွင်ရှိပါသလဲ။ အ-က ထဲမှ ရွေးကြရအောင်။


ア. 商店街



イ. お寺




ウ. 野球場




エ. ビル



オ. 公園



カ. 川



① 🔊 14-22	② 🔊 14-23	③ 🔊 14-24	④ 🔊 14-25	⑤ 🔊 14-26	⑥ 🔊 14-27

(2) もういちど聞きましょう。案内された人は、(1) で選んだ場所について、どう言っていましたか。

1 1 の a-l から選びましょう。

နောက်တစ်ကြိမ် နားထောင်ကြရအောင်။ လမ်းညွှန်ပေးခြင်းခံခဲ့ရသည့်လူသည် (1) တွင် ရွေးချယ်ခဲ့သည့်နေရာနှင့် ပတ်သက်ပြီး မည်သို့ပြောခဲ့ပါသလဲ။

1 ၏ a-l ထဲမှ ရွေးကြရအောင်။

① 🔊 14-22	② 🔊 14-23	③ 🔊 14-24	④ 🔊 14-25	⑤ 🔊 14-26	⑥ 🔊 14-27

第 14 課 大きな建物ですね

(3) ことばを確認して、もういちど聞きましょう。 14-22 ~ 14-27
စကားလုံးများကိုဖတ်ပြီး နောက်တစ်ကြိမ် နားထောင်ကြရအောင်။

とお 通り さん | ゆうめい 有名(な) နာမည်ကြီးသော | あれ ဟိုဟာ | たてもの 建物 အဆောက်အအုံ
さっぽろ 札幌ドーム ဆာပိုရိုအမိုးခုံးအဆောက်အအုံ (~ドーム ~ အမိုးခုံးအဆောက်အအုံ) | たくさん အများအပြား
~でしょう? ဟုတ်တယ်မလား
(相手の同意を求める表現 တစ်ဖက်လူ၏ သဘောတူညီချက်ကို တောင်းခံသည့် အသုံးအနှုန်း)
み 見て ကြည့်ပါဦး (見る ကြည့်သည်)
そうだね ဟုတ်တယ်နော် ([「そうですね」] のカジュアルな言い方 そうですね ၏ ပေါ့ပေါ့ပါးပါးပြောသော အသုံးအနှုန်း)



かたち ちゅうもく 形に注目

(1) 音声を聞いて、_____にことばを書きましょう。 14-28
အသံကိုနားထောင်၍ _____ တွင် စကားလုံးများကိုရေးကြရအောင်။

_____ 公園ですね。
_____ お寺がありますね。
_____ ビルがたくさんありますね。

_____ 通りですね。
_____ 水ですね。

_____ 建物ですね。
_____ ですね。

! 感想を伝えるとき、どう言っていましたか。 → 文法ノート ③
မိမိထင်မြင်ချက်ကို ပြောပြသည့်အခါ မည်သို့ပြောခဲ့ပါသလဲ။

(2) 形に注目して、会話をもういちど聞きましょう。 14-22 ~ 14-27
သဒ္ဒါပုံစံကိုသတိပြုပြီး စကားပြောကို နောက်တစ်ကြိမ် နားထောင်ကြရအောင်။

第14課 大きな建物ですね

3 ^{かんそう} ^い感想を言いましょう。
မိမိ၏ ထင်မြင်ချက်ကို ပြောကြရအောင်။

ここは、^{みずもとこうえん}水元公園です。

^{ひろ}広い/^{きれいな}きれいな ^{こうえん}公園ですね。

(1) ^{かいわ} ^き会話を聞きましょう。🔊 14-29 🔊 14-30
စကားပြောကိုနားထောင်ကြရအောင်။

(2) シャドーイングしましょう。🔊 14-29 🔊 14-30
နောက်ကထက်ကြပ်မကွာလိုက်ဆိုကြရအောင်။

(3) 2 ^み ^{れんしゅう}のイラストを見て、練習しましょう。
2 ၏ ရုပ်ပုံကိုကြည့်ပြီး လေ့ကျင့်ကြရအောင်။

(4) ^{じぶん} ^{まち} ^{ちいき}自分の町や地域のいろいろな場所を案内するロールプレイをしましょう。
^{あんない} ^{ひと} ^{かんそう} ^い案内された人は、感想を言いましょう。
မိမိ၏မြို့နှင့် ဒေသတွင်းရှိ အမျိုးမျိုးသောနေရာများ သို့ လမ်းညွှန်သည့် Role-play လုပ်ကြရအောင်။
လမ်းညွှန်ခံရသည့်သူသည် မိမိ၏ထင်မြင်ချက်ကို ပြောကြရအောင်။



4. 街にある看板

Can-do 60

みやせ けいじ み えいぎょうじかん きゅうぎょうび りかい
店やレストランなどの掲示を見て、営業時間や休業日などを理解することができる。
အရောင်းဆိုင်နှင့် စားသောက်ဆိုင်များ၏ ဆိုင်းဘုတ်များကိုကြည့်ပြီး ဆိုင်ဖွင့်ချိန်နှင့် ပိတ်ရက်များကို နားလည်နိုင်သည်။

1 看板や表示を読みましょう。
ဆိုင်းဘုတ်နှင့် အမှတ်အသားသင်္ကေတများကိုဖတ်ကြရအောင်။

▶ 街で、いろいろな看板や表示を見かけました。
မြို့ထဲတွင် ဆိုင်းဘုတ်နှင့် အမှတ်အသားသင်္ကေတအမျိုးမျိုးကိုတွေ့ခဲ့ပါသည်။

(1) ① - ③は、それぞれどんな意味だと思えますか。
①-③ သည် မည်သည့်အဓိပ္ပာယ်ဟုထင်ပါသလဲ။

①



②



③



(2) コンビニの看板です。このコンビニには、何があると書いてありますか。
စတိုးဆိုင်၏ ဆိုင်းဘုတ်ဖြစ်ပါသည်။ ဤဆိုင်းတွင် မည်သည့် အရာများရှိသည်ဟု ရေးထားပါသလဲ။

④



第14課 大きな建物ですね

(3) ⑤ - ⑦の中で、^{なか}今、^{いま}開いている店はどれですか。

⑤-⑦ ထဲမှ ယခုဖွင့်ထားသည့်ဆိုင်သည် မည်သည့်ဆိုင်ဖြစ်ပါသလဲ။

⑤



⑥



⑦



(4) いろいろな店の^{みせ}看板です。⑧ - ⑪の中で、^{なか}開いているのはどれですか。

ဆိုင်အမျိုးမျိုး၏ ဆိုင်းဘုတ်များ ဖြစ်ပါသည်။ ⑧-⑪ ထဲမှ ယခုဖွင့်ထားသည့်မှာ မည်သည့်ဆိုင်ဖြစ်ပါသလဲ။

- ① ^{いま}今、^{げつようび}月曜日の^じ18時です。
- ② ^{いま}今、^{すいようび}水曜日の^{じはん}11時半です。
- ③ ^{いま}今、^{にちようび}日曜日の^じ21時です。

⑧



⑨



⑩

受付時間	月	火	水	木	金	土	日	祝
9:00 ~ 12:00	●	●	休	●	●	●	●	●
15:00 ~ 20:00	●	●	●	●	●	●	●	15:00 ~ 18:00

⑪









^{たいせつ}大切なことば

- ① ^{きけん}危険 အန္တရာယ်ရှိသည် | ^{ちゅうい}注意 သတိပြုရန် / သတိပြုပါ | ^{つうこうどめ}通行止 သွားလာခွင့်မပြု | ^{こうじちゅう}工事中 လုပ်ငန်းလုပ်ဆောင်နေသည်
- ② ^{たばこ}たばこ ဆေးလိပ် | ^{ぎんこう}銀行 ဘဏ်
- ③ ^{ていきゅうび}定休日 ပုံမှန်ပိတ်ရက် | ^{じゅんびちゅう}準備中 ဆိုင်ဖွင့်ရန်ပြင်ဆင်နေသည် | ^{えいぎょうちゅう}営業中 ဖွင့်သည်
- ④ ^{さい}祭(日) အများပြည်သူရုံးပိတ်ရက် | ^{しゅく}祝(日) အများပြည်သူရုံးပိတ်ရက် | ^{じかんえいぎょう}24時間営業 ၂၄ နာရီဖွင့်သည်
^{ねんじちゅうむきゅう}年中無休 တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်သည်

ちょうかい
聴解スクリプト

1. トイレはどこですか？

- ①  14-01 A：すみません。トイレは、どこですか？
B：あちらです。
A：どうも。
-
- ②  14-02 A：あのう、飲み物の自動販売機は、どこにありますか？
B：あっちにありますよ。
A：ありがとうございます。
-
- ③  14-03 A：すみません。コインロッカーは、どこにありますか？
B：あー、すみません。ちょっと、わかりません。
A：そうですか。
-
- ④  14-04 A：喫煙所は、どこですか？
B：あ、このビルにはありません。
A：そうですか。
-
- ⑤  14-05 A：すみません。この近くに、コンビニはありますか？
B：ええ、この先です。
A：ありがとうございます。
-
- ⑥  14-06 A：あの、この近くに、ATMはありますか？
B：この奥です。
A：わかりました。
-

2. ^{いま}今、^{かいさつ}改札の^{まえ}前にいます①  14-13

A：もしもし。

B：あ、もしもし、イルマさん、^{いま}今、どこですか？A：^{いま}今、^{かいさつ}改札の^{まえ}前にいます。

B：わかりました。

②  14-14

A：あ、ピセットです。

B：あ、ピセットさん、^{いま}今、どこにいますか？A：えーと、コンビニの^{なか}中にいます。B：^{なか}中ですね。^{いま}今、^いそっちに行きます。③  14-15

A：もしもし。

B：もしもし、リリアンさん？

A：はい。

B：^{いま}今、どこ？A：えー、^{いま}今、インフォメーションの^{よこ}横です。B：インフォメーションね。わかった。すぐ^い行く。④  14-16

A：あのう、チェです。

B：あ、チェさん。^{いま}今、どこにいますか？A：^{いま}今、エスカレーターの下^{した}にいます。B：エスカレーターの下^{した}ですね。わかりました。ちょっと^ま待っててくださいね。

3. じゅうじょうしょうてんがいここは十条商店街です

- ①  14-22
- A : ここは、みずもとこうえん水元公園です。
- B : ひろ こうえん広い公園ですね。
- A : そうですね。
-
- ②  14-23
- A : ここは、じゅうじょうしょうてんがい十条商店街です。
- B : ああ、とおにぎやかな通りですね。
-
- ③  14-24
- A : この川は、かわ しまんとかわ四万十川です。ゆうめい かわ有名な川です。
- B : わあ、みずきれいな水ですね。
-
- ④  14-25
- A : あれは、なん何ですか？ おお たてもの大きな建物ですね。
- B : ああ、あれは、さっぽろ札幌ドームです。やきゅうじょう野球場です。
- A : へー、おお大きいですね。
-
- ⑤  14-26
- A : あ、ふる てら古いお寺がありますね。
- B : ずいせんじ瑞泉寺です。てらいいお寺でしょう？
- A : はい。
-
- ⑥  14-27
- A : み見て。あれはセンタービル、あれはすみとも住友ビル、
あれはみつい三井ビル。
- B : たか高いビルがたくさんありますね。
- A : そうだね。
-

第14課 大きな建物ですね

漢字のことば

1 読んで、意味を確認しましょう。
ဖတ်ပြီးအဓိပ္ပာယ်ရှာကြရအောင်။

大きい 大きい 大きい 大きい

小さい 小さい 小さい 小さい

高い 高い 高い 高い

低い 低い 低い 低い

前 前 前 前

後ろ 後ろ 後ろ 後ろ

横 横 横 横

2 漢字に注意して読みましょう。
မျိုးတားထားသည့် ခန်းဂျီကို ဂရုစိုက်ပြီး ဖတ်ကြရအောင်။

- ① 東大寺は、とても大きいです。
- ② 私の国は、小さいです。高い山がたくさんあります。
- ③ ビルの横に、低い建物があります。
- ④ 今、コンビニの前にいます。
- ⑤ バイクで行きましょう。後ろに乗ってください。

3 上の のことばを、キーボードやスマートフォンで入力しましょう。
အထက်တွင် မျိုးတားထားသည့် စကားလုံးကို ကီးဘုတ် သို့မဟုတ် စမတ်ဖုန်းဖြင့် ရိုက်ကြည့်ကြရအောင်။

ぶんぽう 文法ノート

① 【နေရာ 場所】に N(は) ありますか?

この近くに、コンビニはありますか?

ဒီအနီးအနားမှာ စတိုးဆိုင် ရှိပါသလား။

- ရှိ၊ မရှိ ကိုမေးသော ပြောဆိုပုံဖြစ်သည်။ ဤသင်ခန်းစာတွင် この近くに (ဒီအနီးအနားမှာ) ကိုသုံး၍ စတိုးဆိုင် နှင့် ATM စသည့် နေရာတို့ကို မေးသည့်အခါတွင် သုံးသည်။

- နေရာကို တိုက်ရိုက်မေးသည့်အခါ ~は、どこにありますか? (~က ဘယ်မှာရှိပါသလဲ) ~は、どこですか? (~က ဘယ်မှာလဲ) ဟု မေးပါသည် (ဥပမာ ②③)။

• あるかどうかをたずねるときの言い方です。この課では、「この近くに」を使って、コンビニや ATM などの場所を聞くときに使っています。

• 場所をより直接的に質問する場合は、「~は、どこにありますか?」「~は、どこですか?」と聞きます (例②③)。

【例】 ▶ ① A : すみません。この近くに、ATM はありますか?
တစ်ဆိတ်လောက်။ ဒီအနီးအနားမှာ ATM ရှိပါသလား။

B : ええ、この先にありますよ。
ဟုတ်ကဲ့ ဒီရှေ့နားမှာ ရှိပါတယ်။

▶ ② A : あのう、自動販売機は、どこにありますか?
ဟိုလေ အလိုအလျောက်ပစ္စည်းအရောင်းစက် ဘယ်မှာရှိပါသလဲ။

B : あっちです。
ဟိုးဘက်မှာပါ။

▶ ③ A : あのう、トイレは、どこですか?
ဟိုလေ သန့်စင်ခန်းက ဘယ်မှာပါလဲ။

B : この奥です。
ဒီအတွင်းဘက်မှာပါ။

② Nの【တည်နေရာ 位置】に います

今、改札の前にいます。

အခု လက်မှတ်စစ်တဲ့ဂိတ်ပေါက်ရှေ့မှာ ရှိပါတယ်။

- တည်နေရာကို အသေးစိတ်ရှင်းပြသော ပြောဆိုပုံဖြစ်သည်။ ဤသင်ခန်းစာတွင် ချိန်းဆိုရာ၌ မိမိတည်ရှိရာနေရာကို တစ်ဖက်လူအား ပြောပြ သည့်အခါတွင် သုံးသည်။

- 改札 (လက်မှတ်စစ်သည့်ဂိတ်ပေါက်)၊ コンビニ (စတိုးဆိုင်)၊ インフォメーション (သတင်းအချက်အလက်စုံစမ်းရန်ကောင်တာ) စသည့် ထင်ရှားသည့်အမှတ်အသားနေရာကို သုံး၍ ~の前 (၏အရှေ့) / 横 (ဘေး) / 中 (အထဲ) / 後ろ (အနောက်) ကဲ့သို့ တည်နေရာကို ရှင်းပြသည်။

- ~にいます (~တွင် ရှိသည်) ကို အလွယ်တကူ ~です (ဖြစ်သည်) ဖြင့် အစားထိုးပြောနိုင်သည်။

第14課 大きな建物ですね

- 居場所をくわしく説明するときの言い方です。この課では、待ち合わせで、自分がいる場所を相手に教えるときに使っています。
- 「改札」「コンビニ」「インフォメーション」など、目印になる場所を使って、「～の前／横／中／後ろ」のように、位置を説明します。
- 「～にいます」は、簡単に「～です」で言い換えることができます。

【例】 ▶ A : ^{いま}今、どこにいますか？
အခု ဘယ်မှာလဲ။

B : コンビニ^{なか}の中にいます。
စတိုးဆိုင်ထဲမှာ ရှိပါတယ်။

▶ A : ^{いま}あのう、今、どこですか？
ဟိုလေ အခု ဘယ်မှာလဲ။

B : インフォメーション^{まえ}の前です。
သတင်းအချက်အလက်စုံစမ်းတဲ့ကောင်တာရဲ့ အရှေ့မှာပါ။

3

ナ A- な N		ですね
イ A- い N		

^{とお}にぎやかな通りですね。
စည်ကားတဲ့လမ်းမကြီးပဲနော်။

^{ひろ こうえん}広い公園ですね。
ကျယ်ဝန်းတဲ့ ပန်းခြံပဲနော်။

- ထင်မြင်ချက်ကို ပြောဆိုပုံဖြစ်သည်။ ဤသင်ခန်းစာတွင် နေရာအမျိုးမျိုး၏ထင်မြင်ချက်ကို ပြောဆိုသည့်အခါတွင် သုံးသည်။
- နာမဝိသေသနသည် နာမ်ကိုအထူးပြုရာ၌ နာမဝိသေသနကို နာမ်၏အရှေ့တွင်ထားရှိသည်။ နာမဝိသေသန ဖြစ်ပါက ^{とお}にぎやかな通り (စည်ကားသောလမ်းမကြီး) ကဲ့သို့ နောက်ဆုံးစာလုံးသည် ~な ဖြစ်သည်။ ငါနာမဝိသေသန ဖြစ်ပါက ^{ひろ}広い公園 (ကျယ်ဝန်းသောပန်းခြံ) ကဲ့သို့ နောက်ဆုံးစာလုံးသည် ~い ဖြစ်သည်။
- ခြွင်းချက်အနေဖြင့် ^{おお}大きい (ကြီးသော)၊ ^{ちい}小さい (သေးသော) သည် ငါနာမဝိသေသန ဖြစ်ပါသော်လည်း၊ နာမ်ကိုအထူးပြုသည့်ပုံစံမှာ ^{おお}大きい/^{おお}大きな နှင့် ^{ちい}小さい/^{ちい}小さな ဟု ၂ မျိုးစီရှိသည်။
- ^{きれい}きれい (လှပသော၊ သန့်ရှင်းသော) သည် ငါနာမဝိသေသနမဟုတ်ဘဲ နာမဝိသေသနဖြစ်သောကြောင့် နာမ်ကိုအထူးပြုသည့်အခါ ^{きれい}きれいな~ ဖြစ်လာသည်။ သတိပြုကြရအောင်။

- 感想を伝えるときの言い方です。この課では、いろいろな場所の感想を言うときに使っています。
- 形容詞が名詞を修飾するとき、形容詞は名詞の前に置かれます。ナ形容詞の場合は、「にぎやかな通り」のように、語尾が「~な」になります。イ形容詞の場合は、「広い公園」のように、語尾が「~い」になります。
- 「大きい」「小さい」はイ形容詞ですが、例外で、名詞を修飾するときの形が「大きい/大きな」「小さい/小さな」のそれぞれ 2 つあります。
- 「きれい」は、イ形容詞ではなくナ形容詞なので、名詞を修飾するときは「きれいな~」になります。注意しましょう。

【例】 ▶ A : ^{ちゅうおうこうえん}ここは、中央公園です。
^{ちゅうおう}ဒီနေရာက ချူးအိုပန်းခြံပါ။

B : ^{こうえん}わあ、きれいな公園ですね。
^{ちゅうおう}ဝိုး လှပတဲ့ပန်းခြံပဲနော်။

- ▶ A : အဲဒီကဒီမှာ၊ ငါ့အိမ်ကဲ့သို့၊ ငါ့အိမ်ကဲ့သို့၊ ဘာအိမ်ကဲ့သို့လဲ။
 ဟိုးမှာ အဆောက်အအုံဟောင်းရှိတယ်နော်။ ဘာအဆောက်အအုံလဲ။
- B : ဂွေအိမ်ကဲ့သို့။
 ဘာလဲ။

◆ ナ နာမဝိသေသန နှင့် イ နာမဝိသေသန နာမဝိသေသန နှင့် ဩဝါဒနာမဝိသေသန

		စာကြောင်းအဆုံးတွင်ရှိသည် 文末に来る	နာမဝိသေသန အထူးပြုသည် 名詞を修飾する	ဥပမာ 例
ナ နာမဝိသေသန ナ形容詞	ဟုတ်မှန်ကြောင်း ထောက်ခံခြင်း 肯定	ナ A- です にぎやかです	ナ A- な N にぎやかな通り	きれい(な) にぎやか(な)
	အငြင်း 否定	ナ A- じゃないです (ナ A- じゃありません) にぎやかじゃないです (にぎやかじゃありません)	ဤဖတ်စာအုပ်တွင် အသုံးမပြုပါ။ この教科書では扱いません。	しずか(な) ゆうめい(な)
イ နာမဝိသေသန イ形容詞	ဟုတ်မှန်ကြောင်း ထောက်ခံခြင်း 肯定	イ A- です ひろい 広いです いいです *	イ A- い N ひろい ひろい公園 おおきい / おおきな建物 **	ひろい せまい たかい 高い ひくい 低い ふるい 古い あたら 新しい
	အငြင်း 否定	イ A- くないです (イ A- くれません) ひろくないです ひろくありません よくないです *	ဤဖတ်စာအုပ်တွင် အသုံးမပြုပါ။ この教科書では扱いません。	うるさい きたない いい * おおきい ** ちい 小さい **

* いい (ကောင်းသော) ၏ အငြင်းပုံစံသည် よくない (မကောင်းဘူး) ဖြစ်သည်။

「いい」の否定形は「よくない」になります。

** 大きい (ကြီးသော)၊ 小さい (သေးသော) တို့သည် ဩဝါဒနာမဝိသေသန ဖြစ်သော်လည်း နာမဝိသေသန အထူးပြုသည့်အခါ ~い N နှင့် ~な N ဟူ၍ ပုံစံ ဝှောင်းပြောင်းသည်။

「大きい」「小さい」はイ形容詞ですが、名詞を修飾するとき「~い N」「~な N」の両方の形があります。



● コインロッカー အကြွေစေ့ထည့်၍အသုံးပြုနိုင်သောလော့ကာများ



ဂျပန်တွင် ဘူတာ၊ ကားဂိတ်၊ မြေအောက်ဆိုင်တန်းများ၊ ကုန်တိုက်များနှင့် ဈေးတန်း စသည်တို့တွင် အကြွေစေ့ထည့်၍အသုံးပြုနိုင်သောလော့ကာများထားရှိပြီး ပစ္စည်းများကို အလွယ်တကူအပ်နှံနိုင်သည်။ နိုင်ငံခြားတွင် အကြွေစေ့ထည့်၍အသုံးပြုနိုင်သောလော့ကာများ ရှိသော်လည်း ဂျပန်ကဲ့သို့ နေရာတကာ တွင်ထားရှိသောနိုင်ငံမှာ မများလှပေ။

အကြွေစေ့ထည့်၍အသုံးပြုနိုင်သောလော့ကာများ၏ အသုံးပြုခမှာ အရွယ်အစားပေါ်မူတည်ပြီး ကွာခြားသည်။ ကျောပိုးအိတ် တစ်လုံးခန့်ဝင်သော အရွယ်အစားအသေးများမှာ ယန်း ၃၀၀ မှ ၄၀၀ ခန့်၊ ခရီးဆောင်အိတ်ထည့်နိုင်သော ဆိုဒ်အကြီးများမှာ ယန်း ၆၀၀ မှ ၁၀၀၀ ခန့်ဖြစ်သည်။ အကြွေစေ့ထည့်ရသော စက်များမှာ ယန်း ၁၀၀ စေ့ကို အသုံးပြုမည်။

ယနေ့ခေတ်တွင် သော့မလိုအပ်သော လော့ကာများတိုးပွားလာသည်။ သော့အစား လျှို့ဝှက်နံပါတ်စနစ် ဖြစ်သည်။ စက်တွင် ကျသင့်ငွေကိုရိုင်းပြီး သော့ပိတ်ကာ ချလံကိုယူမည်။ ပြန်ဖွင့်ချိန်တွင် ချလံတွင် ရေးသားထားသော နံပါတ်ကို နှိပ်၍ ဖွင့်မည်။ ပို့ဆောင်ဆက်သွယ်ရေးသုံး IC ကတ်ပြားဖြင့် ငွေပေးချေသည်လည်းရှိသည်။ ထိုအခါမျိုးတွင် အဖွင့်အပိတ်ကို တူညီသော ကတ်ပြားကို အသုံးပြုခြင်းဖြင့် သော့ကို အသုံးမပြုဘဲ အဖွင့်အပိတ်ပြုလုပ်နိုင်သည်။

အကြွေစေ့ထည့်၍အသုံးပြုနိုင်သောလော့ကာများကို ၂၄ နာရီ အသုံးပြုနိုင်သော နေရာများ ရှိသော်လည်း ထားရှိသောနေရာကိုလိုက်၍ အသွင်းအထုတ်ပြုလုပ်နိုင်သောအချိန်ကို ကန့်သတ်ထားသည်များလည်း ရှိသောကြောင့် သတိပြုကြပါ။

日本では、駅やバスターミナル、地下街、デパート、商店街の中などにコインロッカーがあり、気軽に荷物を預けられます。海外にもコインロッカーはありますが、日本のように、あちこちにコインロッカーがある国は、あまり多くないようです。

コインロッカーの利用料金は、大きさによって違います。デイパックぐらいの大きさが入る小さいサイズのロッカーは、だいたい 300 ~ 400 円ぐらい、スーツケースが入る大型のロッカーは、600 ~ 1000 円ぐらいです。コイン式のもの、100 円玉を使います。

最近ではキーレス式のロッカーも増えてきました。鍵は暗証番号式になっていて、操作パネルのところに行って料金を払い、鍵を開けてレシートを受け取ります。開けるときは、レシートに書かれた番号を入力して開けます。交通系 IC カードで料金を支払うものもあり、その場合は閉めるときと開けるときに同じカードをタッチすることで、鍵を使わずにロッカーを開閉することができます。

コインロッカーは、24 時間利用可能なものもありますが、設置されている場所によっては、出し入れできる時間が限られていることもありますので、注意しましょう。



● じどうはんばいき 自動販売機 အလိုအလျောက်ပစ္စည်းအရောင်းစက်



ဂျပန်သည် အလိုအလျောက်ပစ္စည်းအရောင်းစက်များ အလွန်များပြားသောနိုင်ငံဖြစ်သည်။ ဘူတာ၊ ဈေးတန်း၊ အဆောက်အဦများအတွင်း၊ အဝေးပြေးလမ်းမရှိ အနားယူသောနေရာများ စသည်တို့တွင် သာမက အခြားနေရာများဖြစ်သည့် ဥပမာ ဘေးပတ်ဝန်းကျင်တွင် ဆိုင်မရှိသော နယ်ဘက်ရှိ အိမ်ရာများတွင်ပါ အလိုအလျောက် ပစ္စည်းအရောင်းစက် ထားရှိသည်များလည်းရှိသည်။

အလိုအလျောက်ပစ္စည်းအရောင်းစက်တွင် အဓိကအားဖြင့် သောက်စရာအဖျော်ရည်များကို ရောင်းချသည်။ အအေးကို ရွေးပါက အအေးခံထားသော အအေးဘူးများ ထွက်လာမည်။ တစ်ဖန် ဆောင်းတွင်းရောက်ပါက အပူကိုပါ ရောင်းချသည်။ ကော်ဖီ၊

လက်ဖက်ရည်သာမက ပြောင်းဖူးဟင်းရည် နှင့် မီဆိုဟင်းရည်တို့ကိုပါ အလိုအလျောက် ပစ္စည်းအရောင်းစက်တွင် ဝယ်ယူနိုင်သည်။

သောက်စရာအဖျော်ရည်များအပြင် အခြားသောပစ္စည်းများ ရောင်းချသော စက်အမျိုးမျိုးလည်းရှိသည်။ ရေခဲမုန့်၊ ခေါက်ဆွဲခြောက်၊ ပေါင်မုန့်၊ သရေစာမုန့်များ ရောင်းချသည့်စက်များကို နေရာတကာတွင် တွေ့နိုင်သည်။ အစားအသောက်အပြင် မဂ္ဂဇင်း၊ ဓာတ်ခဲ၊ အတွင်းခံ၊ ထီး နှင့် ကွန်ဒုံး ရောင်းချသော စက်များလည်း ရှိသည်။

ဆေးလိပ်ကို စက်တွင် ဝယ်ယူနိုင်သော်လည်း taspo ဟူသော အသက်ပြည့်မီကြောင်း ထောက်ခံသည့် ကတ်ကို ကြိုတင်လျှောက်ထားရန် လိုအပ်သည်။ ထိုကတ်ပြားကို စက်တွင် ထိကပ်ခြင်းမရှိပါက ဝယ်ယူမရပါ။ taspo ကို အင်တာနက်တွင် လျှောက်ထားနိုင်သည်။



日本は自動販売機が非常に多い国です。駅や商店街、ビルの中、高速道路のサービスエリアなどは一般的ですが、それ以外にも、例えばばまわりに店が全然ない田舎の住宅地に、自動販売機だけが立っていることも、よくあります。

自動販売機で売られているものは、飲み物がメインです。冷たい飲み物を選んだら、冷やされた飲み物が出てきます。また冬になると、温かい飲み物も売られています。コーヒーやお茶だけでなく、コーンポタージュや味噌汁なども、自動販売機で買うことができます。

飲み物以外の自動販売機もいろいろあります。アイスクリームやカップラーメン、パン、お菓子の自動販売機は、いろいろなところで見かけます。食品以外では、雑誌、電池、下着、傘、避妊具などの自動販売機もあります。

タバコも自動販売機で買えますが、taspo（タスポ）という成人識別カードをあらかじめ申請しておく必要があります。このカードを自動販売機にタッチしないと買えないしくみになっています。taspoの申請は、ネットでを行います。

エーティーエム ATM ATM

ဘဏ်ကတ်၊ ကြွေးဝယ်ကတ်ဖြင့် ငွေထုတ်နိုင်သော ATM စက်များကို ဂျပန်နိုင်ငံရှိ ဘဏ်၊ လေဆိပ်၊ ဘူတာ၊ ဈေးဝယ်စင်တာ၊ မြေအောက်ဆိုင်တန်းများစသည့် နေရာ အမျိုးမျိုးတွင် တွေ့ရသော်လည်း အဆင်အပြေဆုံးမှာ စတိုးဆိုင်ငယ်များဖြစ်သည်။ စတိုးဆိုင်ငယ်အများအပြားတွင် ATM ထားရှိပြီး ငွေထုတ်ယူနိုင်သည်။ စတိုးဆိုင်ငယ်များသည် ၂၄ နာရီ ဖွင့်လှစ်ထားသော်လည်း ငွေထုတ်ယူနိုင်သော နေ့ရက်နှင့်အချိန်သည် ဘဏ်ကိုလိုက်ကာ သတ်မှတ်ထားသောကြောင့် သတိပြုစေလိုသည်။

ဂျပန်နိုင်ငံ၌ နိုင်ငံရပ်ခြားတွင် ထုတ်ဝေထားသောကတ်ကို အသုံးမပြုနိုင်သော ATM များလည်း တစ်ခါတစ်ရံ ရှိတတ်သည်။ စတိုးဆိုင်ငယ်များတွင် ရှိသော ATM သည် အများအားဖြင့် နိုင်ငံခြားတွင် ထုတ်ဝေသောကတ်ကို အသုံးပြုနိုင်သည်။

銀行のカードやクレジットカードで現金をおろせる ATM は、日本では銀行、空港、駅、ショッピングモール、地下街など、いろいろなところにありますが、もっとも便利なのは、コンビニでしょう。多くのコンビニには ATM が置いてあり、お金をおろすことができます。ただし、コンビニは 24 時間開いていても、お金を引き出せる曜日や時間は、銀行によって制限されている場合がありますので、気をつけましょう。

日本では、海外で発行されたカードが使えない ATM も、ときどきあります。コンビニにある ATM は、海外のカードに対応していることが多いようです。



にほん かわ 日本のか 川 日本のか 川 日本のか 川

ဂျပန်နိုင်ငံသည် ကျဉ်းမြောင်းသောမြေဧရိယာတွင် တောင်ပေါများသော ပထဝီဝင်အနေအထားရှိသည်။ ထို့ကြောင့် ဂျပန်နိုင်ငံရှိ မြစ်များသည် မြင့်မားသော နေရာရှိ ရေအရင်းအမြစ်များမှ တိုတောင်းသော အကွာအဝေးဖြင့် ပင်လယ်ထဲသို့ စီးဝင်ကြသည်။ ထို့အတွက် မြစ်များသည် တိုတောင်းပြီး လျှောစောက်များရှိကာ ရေစီးမြန်သည်။ ဂျပန်နိုင်ငံတွင် အရှည်ဆုံးမြစ်ဖြစ်သော ရိနိုမြစ်သည် အရှေ့တောင်အာရှရှိ မဲခေါင်မြစ်၏ ၁၄ ပုံ ၁ ပုံသာရှိသည်။ လျှောစောက်များရှိကာ ရေစီးမြန်သောကြောင့် မိုးကြီးပါက မြစ်ထဲသို့ ရေများစီးဝင်ကာ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်တတ်သည်။ မြစ်ကမ်းနံဘေးတွင် နေထိုင်ပါက မိမိနေထိုင်သောနေရာသည် ရေကြီးနိုင်ခြင်း ရှိမရှိကို စစ်ဆေးပြီး ခိုလှုံနိုင်သောနေရာများကို စစ်ဆေးထားသင့်သည်။



စုမိဒမြစ်တွင်းအပျော်စီးယာဉ် (တိုကျို) 隅田川リバークルーズ (東京)

မြစ်အထက်ပိုင်းတွင် တောင်ကိုတိုက်စားကာဖြစ်ပေါ်လာသော တောင်ကြားများသည် လည်ပတ်ရန်နေရာများအဖြစ် ထင်ရှားသည်။ ငါးများသောသူများလည်းရှိသည်။ မြစ်အလယ်ပိုင်းနှင့် မြစ်အောက်ပိုင်းတွင် အပျော်စီးသင်္ဘောစီးနိုင်သောမြစ်များလည်း ရှိသည်။ တိုကျိုမြို့၊ စုမိဒမြစ်ရှိ မြစ်တွင်းအပျော်စီးယာဉ်နှင့် ကျိုတိုမြို့၊ အရရှိယမရှိ ဂျပန်စတိုင်လှေများမှာ နာမည်ကြီးသည်။

第14課 大きな建物ですね

ဖတ်စာတွင်ပါရှိသော ရှိမန်းတို့မြစ်သည် ကိုးချီခရိုင်ရှိမြစ်ဖြစ်ကာ ဂျပန်၏ နောက်ဆုံး ရေကြည်မြစ်ဟုခေါ်ဝေါ်ကြသည်။ ကြည်လင်သောရေနှင့် ရှောင်းများကြောင့် နာမည်ကြီးသည်။ စက်ဘီးငှား၍ မြစ်တစ်လျှောက်ကို စက်ဘီးစီးခြင်း၊ ဂျပန်စတိုင်လှေနှင့် ကနူးလှေစီးခြင်းတို့ ပြုလုပ်နိုင်သည်။

日本はせまい国土に山が多くある地形なので、日本の川は、高い標高の水源から、短い距離で海に注ぎます。そのため全体的に短く、勾配が急で、流れが速いのが特徴です。日本で最も長い信濃川の長さは 367km で、東南アジアのメコン川の 14 分の 1 しかありません。勾配が急で流れが速いため、大雨が降ると、川に一気に水が流れ込み、ときどき洪水を起こします。川のそばに住む場合は、住んでいる場所が洪水の可能性があるかを確認した上で、避難所などもチェックしておきましょう。

川の上流では、山を削った「渓谷」が観光スポットとなっています。釣りを楽しむ人もいます。中流、下流では、遊覧船に乗れる川もあります。東京隅田川のリパークルーズや、京都嵐山の屋形船などが有名です。


本文に出てきた四万十川は、高知県を流れる川で、「日本最後の清流」と言われています。きれいな水と景色が有名で、自転車を借りて川のそばをサイクリングしたり、屋形船やカヌーに乗ったりすることもできます。



ရှိမန်းတို့မြစ် (ကိုးချီခရိုင်)
四万十川 (高知県)

ဂျပန်နိုင်ငံရှိ အရှည်ဆုံးမြစ် ၃ ခု 日本の長い川ベスト 3

၁။ ရှိနန်မြစ် しなのかわ 信濃川 (367 km)	၂။ တိုနဲမြစ် とねがわ 利根川 (322 km)	၃။ အိရှိခရိမြစ် いしがりがわ 石狩川 (268 km)



● にほん たか たてもの 日本の高い建物 ဂျပန်နိုင်ငံရှိ အထပ်မြင့်အဆောက်အအုံများ



ရှင်းဂျူ၏ အထပ်မြင့်အဆောက်အအုံများ
新宿の高層ビル



Tokyo Skytree
東京スカイツリー

တိုကျိုမြို့၊ ရှင်းဂျူ၏ အနောက်ဘက်ထွက်ပေါက်သည် အထပ်မြင့် အဆောက်အအုံများ စုဝေးနေသော နေရာအဖြစ် လူသိများသည်။ တိုကျိုမြို့ပြအစိုးရရုံး၏ အခမဲ့မျှော်စင် (အမြင့် ၂၀၂ မီတာ၊ အခမဲ့) သို့ တက်ရောက်ပြီး ရှင်းဂျူ၏ အထပ်မြင့် အဆောက်အအုံများအစုအဝေးနှင့် တိုကျိုမြို့၏ညရောင်ကို ကြည့်ရှုနိုင်သည်။

ဂျပန်တွင် လက်ရှိ (၂၀၂၀ ခုနှစ်) အမြင့်ဆုံး အဆောက်အအုံမှာ အိုဆာကာ၏ Abeno Harukas (၃၀၀ မီတာ) ဖြစ်ပြီး ဒုတိယမြောက်မှာ ယိုကိုဟားမားရှိ Landmark Tower (၂၉၆ မီတာ) ဖြစ်သည်။ အဆောက်အအုံ မဟုတ်သော အခြားသော ဗိသုကာလက်ရာများကို ထည့်သွင်းတွက်ချက်ပါက ဂျပန်တွင် အမြင့်ဆုံးမှာ Tokyo Skytree (၆၃၄ မီတာ)၊ ဒုတိယမြောက်မှာ တိုကျိုတာဝါ (၃၃၃ မီတာ) ဖြစ်သည်။ အဆောက်အအုံများတွင် ရှုမျှော်ခင်းကြည့်ရှုနိုင်သော နေရာပါရှိကာ အမြင့်မှနေ၍ ရှုခင်းများကို ကြည့်ရှုနိုင်သည်။

ထို့အပြင် ၂၀၂၇ ခုနှစ်တွင် တိုကျိုဘူတာရေ၌ အမြင့်ပေ ၃၉၀ မီတာရှိသော Torch Tower အဆောက်အအုံ ပြီးစီးမည်။

東京新宿の西口は、高いビルが集まっているエリアとして知られています。都庁の無料展望室 (高さ 202m、無料) に上れば、新宿の高層ビル群や東京の夜景を見ることができます。

日本で現在 (2020 年) 最も高いビルは、大阪の「あべのハルカス」(300m)、2 番目が、横浜の「ランドマークタワー」(296m) です。ビル以外の建築物を入れると、日本一高い建物は「東京スカイツリー」(634m)、2 番目が「東京タワー」(333m) です。どの建物にも展望台があり、高いところからの景色を楽しむことができます。

なお、2027 年には東京駅前に、高さ 390m のビル「トーチタワー」が完成予定です。

● わび・さび Wabi-sabi

Wabi-sabi ဆိုသော စကားလုံးကို ကြားဖူးပါသလား။ Wabi-sabi သည် သဘာဝအတိုင်းဖြစ်ပြီး ရိုးရှင်းမှု၊ တိတ်ဆိတ်ပြီး စိတ်ငြိမ်းချမ်းမှုကို အလှတရားဟုထင်မြင်သော ဂျပန်လူမျိုးတို့၏ အတွေးအခေါ် ဖြစ်သည်။ ဖတ်စာပါ စကားပြောတွင် ဘုရားကျောင်းအိုကို ကြည့်ကာ ကောင်းလိုက်တဲ့ဘုရားကျောင်းနော် ဟုပြောသောအခန်းပါရှိသည်။ သဘာဝအတိုင်းရိုးရှင်းသော ဘုရားကျောင်းအိုကို ကြည့်ကာ ကောင်းလိုက်တာဟု ထင်မြင်သည်မှာ wabi-sabi အမြင် ဖြစ်သည်။

ကျိုတို၏ထင်ရှားသော ခင်းခရုဂျီနှင့် ဂင်းခရုဂျီကို ကြည့်ရာတွင် ခင်းခရုဂျီ၏ ရွှေရောင်တောက်ပနေသော အလှနှင့်နှိုင်းယှဉ်ပါက ဂင်းခရုဂျီသည် ရွှေရောင်မဟုတ်ဘဲ အညိုရောင် သစ်သားအဆောက်အအုံ ဖြစ်သောကြောင့် အိုဟောင်းနေပြီဟု ထင်ကောင်းထင်နိုင်သည်။ သို့ရာတွင် ဂင်းခရုဂျီကို စိတ်ငြိမ်းချမ်းစေသော အလှတစ်မျိုးဟု ခံစားရသည်မှာ wabi-sabi ပင်ဖြစ်သည်။ ဂျပန်တွင် ထင်ရှားသော ဘုရားကျောင်းများနှင့် ပန်းခြံများကို တွေ့ရချိန်တွင် ဟောင်းနွမ်းညစ်ပေနေပေမယ့် ဘာလို့နာမည်ကြီးတာပါလိမ့်ဟု ထင်ကောင်းထင်လိမ့်မည်။ ထိုအချိန်များတွင် wabi-sabi ဆိုသော စကားလုံးကို သတိရပါ။



ဇုအိဆန်းဂျီ ဘုရားကျောင်း
瑞泉寺



ခင်းခရုဂျီ ဘုရားကျောင်း
金閣寺



ဂင်းခရုဂျီ ဘုရားကျောင်း
銀閣寺

みなさんは「わび・さび」ということばを聞いたことがありますか？ 「わび・さび」は、質素で地味、静かで落ち着いたものを美しいと思う日本人の美意識です。本文の会話には、古いお寺を見て、「いいお寺」と言う場面がありました。質素で地味な古いお寺を見て、「いいな」と思うのは、「わび・さび」に通じる感覚です。

京都の有名な「金閣寺」と「銀閣寺」を見たとき、金閣寺の金色に輝くきらびやかな美しさと比べて、銀閣寺は銀ではなく茶色の木造建築で、みずばらしい印象を受けるかもしれません。しかし、銀閣寺のほうに、心が落ち着くような美しさを感じる意識が、「わび・さび」です。日本で、有名なお寺や庭園などを見たとき、もしかしたら、「古くて汚いだけ。なぜこれが有名なんだろう？」のように感じることもあるかもしれません。そんなときは、この「わび・さび」ということばを思い出してみてください。